

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ဆီးချိုသွေးချိုကျစေသော သတ္တိရှိသည့်

တောင်ကြာကြက်သွေးပင်ကို လေ့လာခြင်း

ခင်ချိုချိုဦး^၁၊ ကျော့ကျော့ခိုင်^၁၊ ဌေးဌေးလွင်^၁၊ မေအေးသန်း^၂

^၁ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်

^၂ဆေးဝါးဗေဒဌာန၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)

မြန်မာဆေးဖက်ဝင်အပင်ဖြစ်သည့် တောင်ကြာကြက်သွေးပင် (*Stephania venosa* (Bl.) Spreng) ကို ပုပ္ပါးသစ်တောကြိုးဝိုင်းရှိ ဆေးမွန်တောင်၌ ကောက်ယူစုဆောင်းခဲ့ပါသည်။ တောင် ကြာကြက်သွေးပင်၏ ပြင်ပရုပ်သွင်လက္ခဏာကို အမျိုးအစားသတ်မှတ်ခြင်း၊ ပါဝင်သောဓာတ် ဓာတ်ပေါင်းများကို လေ့လာခြင်းနှင့် ရေငွေ့ပါဝင်မှုနှုန်း၊ ပြာပါဝင်မှုနှုန်းနှင့် ဖျော်ရည်အမျိုးမျိုး၌ ပျော်ဝင်နိုင်သော သတ္တိတို့ကို လေ့လာခြင်းတို့ကို စမ်းသပ်ခဲ့ပါသည်။ တောင်ကြာ ကြက်သွေးပင်၏ မြေအောက်ပင်စည်မှ အဆီအနှစ်ကို စမ်းသပ်ရာ အဆိပ်မရှိကြောင်း တွေ့ရှိရပါသည်။ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ တိုင်းတာရာ၌ ၎င်းဂုဏ်သတ္တိရှိကြောင်း သိရပါသည်။ ၎င်းအပြင် ဆီးချို သွေးချိုကျစေသောသတ္တိကို ဓာတ်ခွဲခန်းသုံးကြွက်များပေါ်တွင် စမ်းသပ်ရာ ဆီးချိုသွေးချို ကျစေသည့် အာနိသင်ရှိသည်ကို တွေ့ရှိရပါသည်။